



# Medicaid တစ်ချက်ကြည့်ရုံသာ

## မည်သည့်အချက်များ ပါဝင်သနည်း။

- ဆေးရုံ အတွင်းလူနာနှင့် ပြင်ပလူနာဝန်ဆောင်မှုများ
- ဆေးခန်းဝန်ဆောင်မှုများ
- စောလျင်စွမ်းဆောင်ရည်၊ ရောဂါရှာဖွေခြင်းနှင့် ကလေး/ဆယ်ကျော်သက် ကျန်းမာရေးအစီအစဉ်တွင် အကျိုးဝင်သော အသက် 21 နှစ်အောက် ကလေးသူငယ်များအတွက် ကုသခြင်း
- ဆေးဝါး၊ အထောက်အကူပစ္စည်းများ၊ ဆေးပညာပစ္စည်းကိရိယာများနှင့် ဘီးတပ်ကုလားထိုင်တို့ကဲ့သို့ ပစ္စည်းများ စသည်။
- ဓါတ်ခွဲခန်းနှင့် ဓါတ်မှန်ဝန်ဆောင်မှုများ
- ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွားနှင့်ဆိုင်ရာ စောင့်ရှောက်မှုအပြင် ဆရာဝန်များနှင့် သွားဆရာဝန်များမှ ပေးသော ကုသမှုများ
- ဘိုးဘွားရိပ်သာတွင်ပြုစောင့်ရှောက်ခြင်း
- အိမ်အရောက်ကု ကျန်းမာရေး အေဂျင်စီများနှင့် လူနာစောင့်ရှောက် အနီးကပ် ပြုစောင့်ရှောက်ခြင်း
- စိတ်ရောဂါကု ဆေးရုံများ (အသက် 21 နှစ်အောက် သို့မဟုတ် 65 နှစ်နှင့်အထက် လူနာများအတွက်)၊ စိတ်ကျန်းမာရေးအဖွဲ့အစည်းများ၊ နှင့် စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်နှိမ့်သူများ သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ကျသူများအတွက် အဖွဲ့အစည်းများတွင် ကုသမှု
- မိသားစု စီမံကိန်းဝန်ဆောင်မှုများ
- အများပြည်သူဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် မိုင်အလိုက်ပေးချေရသော ကားဝန်ဆောင်မှုများအပါအဝင် ကျန်းမာရေးဆိုင်ရာ ရက်ချိန်းများအတွက် သယ်ယူပို့ဆောင်ရေး
- ဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်း
- ပီကေနှင့် ပလာစတာများကဲ့သို့ ဆေးလိပ်ဖြတ်အထောက်အကူ ပစ္စည်းများ

အသက်အရွယ်၊ ငွေရေးကြေးရေးဆိုင်ရာ အခြေအနေများ၊ မိသားစုအခြေအနေ သို့မဟုတ် နေထိုင်ရေးအစီအမံများကြောင့် အချို့သော ဝန်ဆောင်မှုများ အကျိုးမဝင်နိုင်ပါ။ အချို့သော ဝန်ဆောင်မှုများတွင် သေးငယ်သော ပူးတွဲပေးချေမှုများ ရှိပါသည်။ ဆေးဝါးဆိုင်ရာဝန်ဆောင်မှုများအတွက် သေးငယ်သော ပူးတွဲပေးချေမှုအပ သင်သည် တာဝန်ယူထားသော စောင့်ရှောက်မှု အစီအစဉ်တစ်ခုတွင် ပါဝင်ပါက ပူးတွဲပေး ရရှိနိုင်မည် မဟုတ်ပါ။

## မည်သူက အရည်အချင်းပြည့်မှီပါသနည်း။

### ဝင်ငွေနည်းပါးသော နေထိုင်သူများ -

- ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များ။
- အသက် 1-18 ကြား ကလေးများ
- မိဘများနှင့် စောင့်ရှောက်သူကု မှီခိုနေရသည့်ကလေးများ၊ သို့မဟုတ်
- Medicare အတွက် အကျိုးမဝင်သော၊ ကိုယ်ဝန်ဆောင်မဟုတ်သော အသက် 19-64 နှစ်အရွယ် အရွယ်ရောက်ပြီးသူများ။

NY State of Health သည် သက်ဆိုင်ရာ ဖက်ဒရယ် အများပြည်သူအဖွဲ့အစည်းဆိုင်ရာ ဥပဒေများကို လိုက်နာပြီး ၎င်း၏ ကျန်းမာရေးအစီအစဉ်များနှင့် လုပ်ငန်းများတွင် လူမျိုး၊ အသားအရောင်၊ မူလနိုင်ငံသား၊ ကျား-မ အသက်အရွယ် သို့မဟုတ် ကိုယ်အင်္ဂါပစ္စည်းမသန်ခြင်းတို့ အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံမှုများ မပြုလုပ်ပါ။

# ကျွန်ုပ်၏ ဝင်ငွေနှင့် အရင်းအမြစ်များသည် Medicaid ရနိုင်ခြင်း ရှိမရှိ မည်သို့သိနိုင်ပါသနည်း။

နှစ်စဉ် ဝင်ငွေမည်မျှက သင်လက်ခံနိုင်ပြီး Medicaid အတွက် အရည်အချင်းပြည့်မီနိုင်သေးကြောင်းကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။\*  
ဝင်ငွေအဆင့်သည် သင်နှင့်အတူ နေထိုင်သည့် မိသားစုဝင် အရေအတွက်အပေါ် မူတည်ပါသည်။

## 2017 နှစ်ချုပ်ဝင်ငွေအဆင့်များ

အိမ်ထောင်စုအရွယ်	မိဘများ/စောင့်ရှောက်သူများ သို့မဟုတ် ကလေးမရှိသော လူပျိုအမျိုးစုံတွဲများ သို့မဟုတ် မိဘများနှင့် အတူနေသည့် အသက် ၁၉ နှစ် နှင့် 20 အရွယ်ရှိ အရွယ်ရောက်ပြီးသူများ	ကလေးငယ်များ အသက် 1 – 18 နှစ်	မိဘများနှင့် အတူနေသည့် အသက် 19 နှင့် 20 အရွယ်ရှိ အရွယ်ရောက်ပြီးသူများ	ကိုယ်ဝန်ဆောင်မိခင်များ၊ အသက် 1 နှစ်အောက် မွေးကင်းစ ကလေးများ သို့မဟုတ် မိသားစုစီမံကိန်းအကျိုးကျေးဇူးအ တွက် အကျိုးဝင်သော လူတစ်ဦးစီ
	FPL 138%	FPL 154%	FPL 155%	FPL 223%
1	\$16,643	\$18,573	\$18,693	\$26,894
2	\$22,412	\$25,010	\$25,172	\$36,216
3	\$28,180	\$31,447	\$31,651	\$45,537
4	\$33,948	\$37,884	\$38,130	\$54,858
5	\$39,717	\$44,322	\$44,609	\$64,180
6	\$45,485	\$50,759	\$51,088	\$73,501
7	\$51,254	\$57,196	\$57,567	\$82,823
8	\$57,022	\$63,633	\$64,046	\$92,144
9	\$62,790	\$70,070	\$70,525	\$101,465
10	\$68,559	\$76,508	\$77,004	\$110,787
ထပ်ဆောင်း လူ	\$5,769	\$6,438	\$6,479	\$9,322

\*ဇန်နဝါရီလ 1 ရက်၊ 2017 ကတည်းက။ ဝင်ငွေ အဆင့်များသည် ဖယ်ဒရယ်အစိုးရ၏ ဆင်းရဲခြင်း အဆင့်အတန်းများ (FPL) အပေါ်တွင် အခြေခံပြီး နှစ်စဉ် ပြုပြင်မှု ရှိကောင်း ရှိနိုင်ပါသည်။

### Medicaid အတွက် ကုန်ကျစရိတ် မည်မျှရှိပါသနည်း။

**လစဉ် အာမခံပရီမီယမ်ကြေးများ-** Medicaid အတွက် လစဉ် အာမခံပရီမီယမ်ကြေး မရှိပါ။

**ကုန်ကျစရိတ် ဝေမျှခြင်း-** Medicaid တွင်ပါဝင်သော အချို့ဝန်ဆောင်မှုများသည် သေးငယ်သော ပူးတွဲပေး လိုအပ်သော်လည်း ပူးတွဲပေး မလိုအပ်သော အချိန်များလည်း ရှိပါသည်။

Medicaid အတွက် သင်အများဆုံး ပေးရနိုင်သည့် ပူးတွဲပေးပမာဏမှာ တစ်နှစ်လျှင် \$200 ဖြစ်ပါသည်။

Medicaid နှင့် ပတ်သက်သည့် အမေးများသော မေးခွန်းများနှင့် အဖြေများအတွက် [http://www.health.ny.gov/health\\_care/medicaid/](http://www.health.ny.gov/health_care/medicaid/) သို့ သွားရောက်ကြည့်ရှုပါ။